

象: ပစ္စည်းတခုခုကိုငှားလျှင်လည်း ~ ငှား၍ပေးလျှင်လည်း ~ ပေးသင့်သည်။ 不要忘记借的东西,应当有借有还。 / ~ သူ့ဆီကမဂ္ဂုဇင်းတအုပ်ပဲငှားဘူးပါတယ်။ 记得只跟他借过一本杂志。

မှတ်ယူ က၊ <hmat yu> ①记取,记下: သင်ခန်းစာ ~ သည်။ 吸取教训。 ②认为: ကျွန်တော်တို့မှာပို၍တာဝန်ရှိသည်ဟု ~ လိုက်ပေသည်။ (我们)认为我们责任更重。

မှတ်ယူ က၊ <hmat yon> 相信

မှတ်ရာမှတ်တမ်း န၊ <hmat ya hmat tan> 记录,记载

မှတ်ရည် က၊ <hmat yi> (诗) = ရည်မှတ်

မှတ်သား က၊ <hmat tha> ①记载,记录: တဆင့်စကားတဆင့်နား ~ လာခဲ့ကြသည့်ပြင်များ 流传下来的故事 ②做记号: နေ့စဉ်မှတ်တမ်းစာအုပ်ထဲ၌ ~ ထားသည်။ 记在日记本上。 / တိုင်တွင်ထုံးတို့၍ ~ ထားသည်။ 蘸石灰在柱子上做记号。

မှတ်သို့ က၊ <hmat tho> 铭记心中

မှိတ် က၊ <hmeit> ①闭上(眼): မျက်စိ ~ သည်။ 闭上眼睛。 ②关灯,熄灯: မီး ~ လိုက်သည်။ 关灯。 ③强忍着,硬着头皮: မပြီးပြီးအောင် ~ လုပ်သည်။ 硬着头皮把它干完。 / သူပြောချင်ရာပြောပေစေ ~ သာနေလိုက်။ 让他去随便说,(你)忍着点儿吧!

မှိတ်ကျိတ် က၊ <hmeit kyeit> 硬着头皮,咬紧牙关强忍着: ~ ခံကြသည်။ 咬紧牙关忍着。 / ဆေးခါးကြီးကို ~ သောက်လိုက်သည်။ 硬着头皮把药喝了下去。

မှိတ်တုတ်မှိတ်တုတ် က၊ <hmeit tout hmeit tout> 闪闪烁烁:(眼睛)一眨一眨地: ~ ရေနံဆီမီးအိမ်အောက်မှာစာဖတ်တယ်။ 在一闪一闪的煤油灯下看书。 / ပိုးစုန်းကြူးမှာ ~ နှင့်လင်းနေ၏။ 萤火虫一闪一闪地发亮。 / မျက်စိ ~ နှင့်။ 眼睛一眨一眨的。

မှိတ် I န၊ <hmout> ①瓢: အုန်း ~ 椰子瓢 ②舀油,酒等的器具: ဆီ ~ 油提 II မ၊ <hmout> 瓢,提,勺: ရေတ ~ 一瓢水 III က၊ <hmout> ①吹(气),呼气: မီးကိုငြိမ်းအောင် ~ လိုက်ပါ။ 把灯吹灭吧! ②没好气地说,训斥: ခေါပုပုနှင့်သူ့ကို ~ လိုက်သည်။ 很生气地训斥了他。 ③吹奏(管乐器): မြေ ~ သည်။ 吹笛子。 ④上火: အပူ ~ သည်။ 上火。 ⑤喷: ဂဟေ ~ သည်။ 喷火焊接。 / ဆေး ~ သည်။ 喷漆。 ⑥(蛇)喷毒汁,毒气: မြေ ~ သည်။ 蛇喷毒。 ⑦点火药后喷射出火花

မှိတ်ဆေး န၊ <hmout sei> ①喷漆 ②吹入鼻孔内的药粉
မှိတ်ထုတ် က၊ <hmout htout> 吹出,喷出: ဆေးလိပ်ခိုးကို ~ လိုက်သည်။ 吐一口烟。

မှိတ်မန်း က၊ <hmout man> 念咒

မှိတ်ဝါး န၊ <hmout wa> (古)箫,笛

မှိတ်သွင်း က၊ <hmout thwin> 吹入

မှန် I န၊ <hman> ①玻璃 ②镜子 ③【植】野甘草 Scoparia,

Dulcis, Linn II န၊ <hman> ①正确,对: အဖြေ ~ 正确的答案 / နည်းလမ်းမ ~ 方法不对。 ②真,真实,确实: အဖြစ် ~ 事实,真相 ③准时,正常: အချိန် ~ သည်။ 准时。 / မိုးလေ ~ သည်။ 风调雨顺。 III က၊ <hman> 击中,打中,命中: ကျည် ~ သွား၏။ 被子弹打中了。

မှန်ကာအိမ် န၊ <hman ga ein> 温室

မှန်ကား န၊ <hman ga> 小轿车

မှန်ကူ န၊ <hman gu> ①菱形 ②印度婆罗门教徒和一部分印度人在眉心上点的吉祥痣 ③(喻)高贵者,贵人 ④杰出的人物,出色者 ⑤中心(地点) ⑥【植】阔叶胡颓子 Elaeagnus Latifolia, Linn (Oleaster plum)

မှန်ကူကွက် န၊ <hman gu gwet> 菱形

မှန်ကူကြက် န၊ <hman gu kywet> 菱形肌

မှန်ကူချည် န၊ <hman gu khyi> = မင်းကိုချည်

မှန်ကူလေးကျန်း န၊ <hman gu lei: gyun> 皇帝

မှန်ကင်း န၊ <hman gin> ①缅甸宫殿楼阁屋顶的装饰(见 စုလစ်图) ②(喻)高贵者 ③(喻)高贵物品

မှန်ကင်းတိုင် န၊ <hman gin: dain> 楼阁尖顶柱(见 ပြသော်ထုတ်图)

မှန်ကန် န၊ <hman kan> 正确

မှန်ခုံ န၊ <hman gon> = မှန်တင်ခုံ

မှန်ခုံး န၊ <hman gon> 凸镜

မှန်ခွက် န၊ <hman khwet> 凹镜

မှန်စာ န၊ <hman za> ①涂在风筝线上的胶和玻璃粉末的混合物(放风筝人相互用线拉,力图用自己的风筝线把对方的割断) ②(从镜子中映出的,铅字上的)反字
မှန်စာကြိုး န၊ <hman za khyo> 涂有混了玻璃粉末胶的风筝线

မှန်စာချ က၊ <hman za khya> (缅甸少数民族)用鸡骨求签问卜

မှန်စာတိုက် က၊ <hman za tait> (在风筝线上)涂玻璃粉末和胶的混合物

မှန်စီ I က၊ <hman si> 镶嵌彩色玻璃 II န၊ <hman zi> 镶嵌玻璃的技术

မှန်စီဆိုင်း န၊ <hman zi hsain> 【乐】镶嵌着彩色玻璃的编鼓

မှန်စီရွှေချ I က၊ <hman si shwei khya> 镶嵌彩色玻璃并鎏金 II န၊ <hman zi shwei khya> 镶嵌工

မှန်တော့ပင် န၊ <hman daw' bin> 【植】一种藤黄 Garcenia Xanthochymus

မှန်တင်ခုံ န၊ <hman tin gon> 梳妆台

မှန်တိုင် န၊ <hman dain> 宝座尖端饰物(见 ရာဇဗလ္လင်图)

မှန်တန်း I န၊ <hman dan> (物品)质地一般: အကောင်းဆုံး ~ ၊ အညံ့စား: 高级的,一般的,低级的 II က၊